

HV-Ибл О'һЕОГ'А, Дд АГ'бД Дд ГН О'һЕОГ'А,” Өмөү АД һЛ'Л'т “АГ'бД” Д'ҰҰҫТ, “ГН” ДЛ'О'С, Дд “HV-Ибл” СБАҰ СГ'ҰД' Д'һ'В'ҰҰҫ һҰ. Өмөү АД һЛ'Л'т О'Г'В'О' О'Ө'ҫ' Дд О'һ'АГ'4J О'өИ'А'Г' R'Г'А О'һЕОГ'А Өмөү Д'ҰҰҫТ Дд ДЛ'О'С Дд СБАҰ СГ'ҰД' Д'һ'В'Ұҫ дЛ'Ұ'Ұ, Өмөү дӨ'Л'W'J О'Л'Ұ'Ө'и һ'4'өJ J'Л'һ'Т О'ү'Л'д'Т Ұ'ө'О' О'Ө'ҫ' Дд R'Г'А Д'Ұ'V'һ E'J Г'һ'Б'А'А О'Ө'J'ҫ'и R'һ'өИ'Ұ'W'О' R'А'ө'W'Л'Ұ 16:12–21. Өмөү О'Ө'Л'Л'Ұ' О'Л'W'О'А д'V'Г' БӨ “О'Ө'ҫ' Дд О'һ'АГ'4J БӨ Ұ'ө'ө'О' С'Г'Е д'У'У'W'О'А Өмөү E'һ'Г'Ұ' А'А'Г'J А'У'Ұ” Өмөү О'Л'О'Ұ'J О'О'R' д'һ'Б'Ө'ө Ө'ҫ'һ'һ'R “О'Z'Г'ө'E һ'Si О'ЕОГ'А О'Л'E Дд R'Г'А S'СҰ д'Ұ'Ұ'J О'С'J D4 D'С'4'Ұ'Ұ һ'һ'ҫ'Т.”

Ийистэ мытуьуьр «тастыннырга, тоџо бу барытаах тас көстүүттээх уонна бу дүйнэ дьолута суох суолталаах эбитин» — бу туһунан ону даһааны өйдүүргэ, барыта да «Богу тирэх быһыытынан туттуллубатах» буоллабына, сүппэтин. Ол иһин Богу баар эбэтэр суох буолуу — эн тирэхин быһыытынан — олох уонна өлүү туругунан суолталуу ыйыты. Саҕаланыы сылдьар санаа сайдыытынан ол бу тэннэччи Сестра Уайт Богу тирэхин быһыытынан туттуу диэн туох эрэбитин быһааран этэр, манна ол былай диэн этэрэ: «Кини сыалын кытта ситимнээх уонна Кини майгытын саҕалаан көстөр эрэ туругунай түмүктэнэр». Кини билигин ыраахтаан быһаарбыта: Богу тирэхиттэн тыс турар барыта сүппэт; уонна тирэх үрдүгэр туттуллубут туох эрэ икки аайы быһаарар бэлиэтэ — ол «Кини сыалларыгар ситимнээх» буолуу, уонна «Кини майгытын саҕалаан көстөр» буолуу. Кини майгыта — Кини тирэбэ.

Сипас дар чумлаи хотимавии он банд ӯ изхор медорад, ки «усулҳои Ў ягона чизҳои устуворанд, ки ҷаҳони мо мешиносад». Хислати Худо ҳамон усулҳои Ўст, ва усулҳои Ў хислати Ўро ифода мекунанд. Чӣ гуна инсоният бо Худо ҳамчун пояи ҳамаи чизҳо муносибат мекунад, масъалаи марг ё зиндагист. Ман бар он ақидаам, ки сохтори бунёдии боби ёздаҳуми Дониёл бар ривояти болоравӣ ва сукути подшоҳиҳо бино шудааст. Порчае мавҷуд аст, ки дар он илҳом ба мо навъи дурусти омӯзишро меомӯзонад.

«Гичээлийн түүхийг судлах нэгэн төрөл байдаг бөгөөд түүнийг буруутгах ёсгүй. Ариун түүх нь эш үзүүлэгчдийн сургуулиудад заадаг хичээлүүдийн нэг байсан. Түүний үндэстнүүдтэй харьцсан үйлсийн тэмдэглэл дотор Еховагийн мөрүүдийг мөшгөн хардаг байв. Иймээс өнөөдөр ч бид газар дэлхийн үндэстнүүдтэй Бурханы харьцаж ирсэн үйлсийг авч үзэх ёстой. Бид түүхэн дотор эш үзүүлэлтийн биеллийг харах, агуу шинэчлэлийн хөдөлгөөнүүд дэх Ивээлийн үйлчлэлийг судлах, мөн агуу тэмцлийн эцсийн мөргөлдөөнд зориулан үндэстнүүдийг жагсаан нэгтгэх явц дахь үйл явдлын өрнөлийг ойлгох ёстой.» The Ministry of Healing, 441.

О'Л'О'J О'У'С'Г'ө'өJ J'һ'У'Г' Дд О'С'Г'ө'өJ О'Л'О'J J'һЕОГ'А D'һ'С'W'У' О'V'Г'E Өмөү О'Л'О'J О'С'Г'И'ө'J С'Г'О'У' R'Г'А дӨ'Г'ө'А'ҫ'Т Дд Ө'ө'Ұ' О'Л'G'W'О' О'V'Г' О'Л'О'J S'С'Z'А'ө'J О'Л'О'V T'E'ә'ө'J S'J'һ'V'У'Т; ӨмөүZ О'Л'О'J J'һ'У'Г' D'L'С'Г'И'ө'J О'Л'Ұ'BT Дд О'С'Г'О' J'А'Г'β'J О'ө'J T'E'ә'ө'J D'һ'W'Ө'Т О'О'О'Т. J'һ'У'Г' D'V'Г'ө'J О'Л'О'J О'V'Г' О'Л'С' D'V'д'Ұ' О'Z'Ұ'J D'Л'һ'Ұ'ө'ө'Л'J Өмөү О'Л'С' J'һ'У'Г' О'V'А'Г'А Дд Өмөү J'һ'У'Г' О'V'А'Г'А Дд О'Л'С' D'V'д'Ұ' E'J О'Г'ө'С'Ұ'J Өмөү “д'Л'д'О'У' О'Ө'О'О' д'һ'ө'ҫ'һ'Ұ'Т Өмөү D'һ'С'W'У' S'һ'һ'С'Г'ө'ө'W'О' E'Г'Ө'Л'Ұ'E T'E'ә'ө'J D'β'W'J'ө'J һ'Si О'С'ө'J D'L'J'Б'О' S'С'J'Б'ө'J'ө'ET.” T'E'ә'ө'J О'Л'О'V һ'С'W'О'О' О'У'У'W'О' Өмөү ө'ө'W' Ө'Г'ө'Т

ÓG.R ÓCJ JSLEGÓ ÐÓŦVŦT DLZÐAÓJ ÓSŦÓ ÓÓJ DLŦPJ ÓŦC DVŦA ÓÓJ ÓLÓJ JhŦŦ ÓŦS ÓŦÓIhAJ ÓÓY SJÓÓ ÓŦÓIhAJ hEGÓCGÓWÓ “DÓŦhÓ DŦ DhÓCŦ” dhEGÓA EJ.

“Emsinga werk yáaysi tiis piny de, plek kóc ciel ací ke raan bī nyic lueel lēu baai de yen ke riol ku nyic dhiēēt de cī alonj tēēŋ. Kēkē ací ke yin ciel e bī nyic man ací luoi ke bī kóc kueny nē piathīir piŋ. Acān, dōōr ke cī ke luoi nē kaam nhom de kóc ací kek tōu ke minisitri ke yen bī rēēr weak, aa ke bī cīi ŋic kuat. Yīn baai de awienj tēnē miēth cī golē nē buk baai de cī yōk ku dōu dōu de riol ku dhiēēt, aŋic, “Nē yīn ciel ke cōl guop kēnēēn nē man cīi ya muk?” Tēēŋ abiēt de Jōn ací waath tēnē wa dhil bēyic nē yic man cī yōk nē buk kēkē. Kristo ací tēnē: ‘An e Muk de Pīir: raan bī ben tēnēŋ ací ke cīi rōm aleu; ku raan bī gam nēŋ ací ke cīi lueth aleu.’ ‘An e Muk pīir cī pei ku raan cī yōk piny dhiēēŋ: athōōr raan dīit muk man, ací ke bī pīir kek ye thii.’ ‘Raan bī gam nēŋ ací pīir cī yic kek ye thii.’ ‘Wēt ciēŋ a ye lueel tēnē yien, kēkē e Nhialic ku pīir.’ Jōn 6:35, 51, 47, 63.”

«Erra chuympia historiata mana juchachanaqchu. Santu historiaqa huk yachaykunam kárqan profetakunaq yachana wasinkunapi. Payqa nacionkunawan imayna ruwasqanmanta qillqasqapi Jehovápa puriyinpa ñankuna rikurirqan. Chay hina kunanpas kay pachapa nacionkunawan Diospa ruwasqankunata qhawarinanchik tiyan. Historiapi profeciapa hunt’asqanta rikinanchik tiyan, hatun allinchay kuyuykunapi Providenciapa ruwayninta yacharinanchik tiyan, hinallataq hatun ch’aqwaypa qhipa maqanakuyupaq nacionkunata huñuychaspa eventokuna imayna ñawpaqman risqanta entiendenanchik tiyan.»

ان اغلاى هگىچى زوى ىنپەرمەت مەمەھە ۋە ڭەكە ھەقىقەتاي ھەقىقەت شاشخوئى اغىسەردە بائى ۋە ۋىرلىتەۋىسانۇم ارئى-زۆئى ڭىنتاي ھەگىزىب ۋى. ۋىدىرىب ىنرالشاراق ۋە تەيىمەج ۋە ۋىدىلىق مەدرائى ەكشنىشۋىچ زائىرىب ىندىرىلىقلىنچشنىيات ھەجىرەدە قىلارالاق نارىھەكلىلىچەن اق ڭىن زىب ھەجى ۋى قىلىشادنىرىق غۇلۇئى ڭىنرەلەللىم ۋە ۋىشۋىچ ۋى اغمۇلۇز ڭىن ازەئى رىب ۋە ۋىن زىمىقلىن اغنالغاب ەگىزىمىرىب-رىب ىنقىلىن اغىدىلىك پىلى ۋى نايىز روز كىلىچەن اق ەگىمەھە ڭىن شىشۋىلىباراخ ۋىدىرىب مەدرائى ەگىزىمىشۋىچ.

«Ma i tarmo, me na thamiwa tin saat, e khatchnhi a tarlang loh chu mihringte thiltih ropui te, an indona-a hnehna te, thuneihna leh ropuina an chan theihna atana an hlawhtlinna te hi a ni. Mihringte thil lo thlengte-ah Pathian thawhna chu hmuh theih lohin a awm thîn. Ramte lo chhuahna leh an tlukna-ah A tumte a lo thleng chhoh dan hi mi tlemte chauhin an zir thîn.»

“Нас, их хэмжээгээр, судлагдаж, заагдаж буй теологи нь хүний таамаглалын тэмдэглэл төдий бөгөөд зөвхөн ‘мэдлэггүй үгээр зөвлөгөөг бүдгэрүүлэхэд’ үйлчилдэг. Хэтэрхий олонтоо, эдгээр олон номыг цуглуулах сэдэл нь оюун ухаан, сүнсэнд тэжээл олж авах хүсэл төдий бус, харин философичид болон теологичидтой танил болох гэсэн хүсэл, Христийн шашныг ард түмэнд эрдэмтний нэр томъёо, томъёоллоор танилцуулах гэсэн тэмүүлэл байдаг.”

“Hembiapo kuatia rehegua opavave ndoikói peteĩ tekove marangatu rembipotápe guarã. ‘Peikuaa chehegui’, he’i mbo’ehára Guasu, ‘peguerojeraha pende ári che júgo,’ ‘peikuaa che py’aguapy ha che ñemomirĩ.’ Pende arandu ñemomba’eguasu ndoipytyvõmo’ãi peñe’ẽ haꞑua

Ман бусааһаппыт «дыаданна Сүүрүн Үтүө Хаартысканы билиһиннэрэргэ» кэлбитэ. Лука 4:18. Кини үөрэтиигэ энгин саамай эбэ-саһаан тыллары уонна саамай көнө бэлиэлэри туттар эбит. Уонна «норуот кинини өрүүстүк истэр эбит» дииллэр. Марк 12:37. Бу кэмнэ Кини үлэтин онорорго күрэхтээхтэр Кини биэрбит үөрэхтэрин ис хоһоонун улаханлык өйдүүр буолуохтаахтар.

भयौंगी व्हाइट अगाडी अझ स्पष्ट रूपले यसरी परभाषति गरनुहुन्छ कि राजाहरूका आफ्नै छनोटका आधारमा परमेश्वरको शक्ति उनिहरूलाई स्थापति गर्ने र हटाउने कार्यमा कसरी क्रियाशील हुन्छ भन्ने कुरा चिनिनु नै इतहास-अध्ययनको साँचो दर्शन हो।

[illegible]

"Sepa koerã mba'e,—oikuaávo 'tekojoja omopu'ã tetã;' pe 'mburuvicha guasu renda oñemopyenda tekojoja rehe' ha 'oñemyatyřo poriahuvereko rupive;' ohechakuaa haña ko'ã principio rembiapo ijeheguiete pe imbarete ojehechauhakahe pe 'ombojevy mburuvichakuérape, ha omoĩ ambuépe,'—kóva hína oikuaa haña tembiasakue filosofía. Proverbios 14:34; 16:12; 20:28; Daniel 2:21."

«Нгэзырцш ажэакны мацара ауп ари шыатас иаарцшымоу. Ара иарбоуп, жэлэр рхалшара, ауаа жэлантэ еицш, урт уамашэа рыкэгэгхыанартэ еицш ирбо алшарақэа ма айқэыршэагақэа ркны ишааным; уи иара убас дара рхыпхызара дула ирехэо ахадаратэ дужзарақны иаанзам. Уи ипишэахоит, Анцэа игэгыгра шынарыгзо ргэымшэарала.» Prophets and Kings, 501, 502.

La cruz es un símbolo del cierre del tiempo de gracia, y William Miller, quien había sido tipificado por Juan el Bautista, quien a su vez había sido tipificado por Elías, fue levantado para presentar los “acontecimientos relacionados con el cierre del tiempo de gracia”, así como lo hicieron tanto Juan el Bautista como Elías. Juan lo expresó de esta manera.

يناشئ كل هوائى مل وب ن تاه ن اكه يى قوداس و ن اكه يى سى ر هف مل كئ ر و ز ي ت ش ي ن ي ب كئ ت خ و ن ك ه ل
يى م ر و و ت ه ل يى ه و ل ن ا ت ه ن و و د ر ك ي ر ا د ا گ ا ي ئ ك ، ن اك ه يى و ا ر ه و م ر ا م يى ه و ن يى ه ي : ن ت و گ يى ب ، و ه ي
3:7 ات هم ؟ ن ي ب ل ه و و ت ا ه ا د

Elijah ukanakham sänwa.

ဝတ်ပြုရာတောကိုလည်း အဟပ်သည် ပုဂ္ဂိုလ်၏။ အဟပ်သည် မိမိထက်အရင်ရှိခဲ့သော
ဣသရေလဘုရင်အပေါင်းတို့ထက် ပို၍ ဣသရေလ၏ အရှင်ဘုရားသခင် ထာဝရဘုရား၏
အမျက်တော်ကို နှိုးဆော်လေ၏။ ထိုနဂါးများ၌ ဗသေလေမျိုးသား ဟီအလေသည် ယရိခေါမျိုးကို
ပန်လည်တည်ဆောက်၏။ ၎င်း၏ အုတ်မြစ်ကို မိမိ၏ သားအကျိုးအဘိရံ၏ အသက်နှင့် ချ၍၊
၎င်း၏ တံခါးတို့ကို မိမိ၏ သားအငယ် စရပ်၏ အသက်နှင့် တပ်ဆင်၏။ ထိုအမှုသည် နန်၏သား
ယောရှအားဖြင့် ထာဝရဘုရား မိန့်တော်မူခဲ့သော နတ်ကပတ်တော်အတိုင်း ဖြစ်၏။ ထိုအခါ
ဂိလဒ်ပြည်သူတို့တွင် ပါဝင်သော တိရုဘိမျိုးသား ဧလိယသည် အဟပ်အား မိန့်ဆို၏။ “ငါ ရပ်တည်၍
အမှုထမ်းသော ဣသရေလ၏ အရှင်ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
ဤနှစ်များတွင် ငါ့စကားမပါလျှင် နှင်းမကျ၊ မိုးမရွာရ။” ၁ ဘုရင်များ ၁၆:၃၃-၁၇:၁။

ز و س ه د ي ق ه ه ي ت ي م ز ي خ ئ ن ي ر ي ل ي م م ا ي ل ي و ه د ي ت ي پ و س ي و ق و ت ا ل ص ي ي ي گ ي ر ه ب ئ ا د ر و ت ت ل و ي
ن: ه گ ي د ق ا د ن و م ت ي و ر ي ت س ي س ، ا د ن ا غ ل ي ق

“Erkeklerin öz tehlikesini sezmesi gerekirdi; denemenın bağlantısı ile bağlı ağır olaylara hazırlanmak üzere uyandırılmaları gerekirdi.” The Great Controversy, 310.

يى ه و م ه د ي ا ت و ك م ب ن اك ه ر ا د ي د ن ه و ي م پ م و ا د و ر . « ي ر ه ن ئ و ن ن اك ه ت ه ي ا ي ن ي ر ت ا و د م ش ه ش ي د م ز ا ي م ك ن ا د
م ب و ن و و ب ا ر د ن ئ ش ه ل ه ، ا د 1989 ي ل ا س ه ل ، ي ا ت و ك ي ت ا ك ه ل م ن ا و ا د و ر و ه ي . ن . « م ه ن د ر ك ي ق ا ت
ن . و ا ر خ ر ه د ي ا ر ك ش ا ي

“အရှင်ကယ်တင်ရှင်သည် လက်ဝါးကပ်တိုင်တင်ခံရမည့်အချိန်မတိုင်မီ မိမိ၏တပည့်တော်တို့အား
မိမိသည် သတ်ဖြတ်ခံရပြီးသင့်ချင်းမှ ပန်လည်ထမ္ဗြာန်မည်ဖြစ်ကြောင်း
ရှင်းပြတော်မူခဲ့သည်။ ထို့ပြင် ကိုယ်တော်၏စကားများကို သူတို့၏ စိတ်နှင့် နှလုံးသားတို့တွင်
နက်နက်ရှိုင်းရှိုင်း စွဲမှတ်စေရန် ကောင်းကင်တမန်တို့လည်း ရှိနေခဲ့ကြသည်။ သို့ရာတွင်
တပည့်တော်တို့သည် ရောမတို့၏ ထမ်းပိုးအောက်မှ ယာယီလွတ်မြောက်ခံရခြင်းကို
မျှော်လင့်နေကြသဖြင့်၊ မိမိတို့၏ မျှော်လင့်ချက်အားလုံး စုစည်းတည်ရှိနေသော ကိုယ်တော်သည်
အရှက်ရဖွယ်သခေငြီးကို ခံရမည်ဟူသော အတွေးကို သူတို့ လက်မခံနိုင်ကြပြေ။ သူတို့
အမှတ်ရထိုက်သည့် စကားများသည် သူတို့၏စိတ်မှ ပယ်ရှားခံခဲ့ရပြီး၊ စမ်းသပ်ခံရခြင်းကာလ
ရောက်လာသောအခါ၊ ထိုကာလသည် သူတို့ကို မပြင်ဆင်ရသေးသော အခြေအနေ၌ တွေ့ရှိခဲ့သည်။
ယရေ၏သခေငြီးသည် ကိုယ်တော်က ကြိုတင်သတ်ပေးထားခံရခြင်း မရှိခဲ့သကဲ့သို့ပင် သူတို့၏
မျှော်လင့်ချက်များကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ ထိုအတူ ပရောဖက်ပျောက်များ၌လည်း
အနာဂတ်သည် ခရစ်တော်၏စကားများအားဖြင့် တပည့်တော်တို့ရှေ့တွင် ပွင့်လင်းထင်ရှားစွာ
ဖွင့်ပြခဲ့ရသကဲ့သို့ ကျွန်ုပ်တို့ရှေ့လည်း ထင်ရှားစွာ ဖွင့်လှစ်ပညာထားသည်။
ကျေးဇူးတမ်းပီတိသိမ်းခံရခြင်းနှင့် ဆင်းရဲဒုက္ခကာလအတွက် ပြင်ဆင်ရသောအမှုနှင့် ဆက်စပ်သော
အဖွဲ့အပျက်များကို ရှင်းလင်းစွာ တင်ပြထားသည်။ သို့သော် အများအပြားတို့သည်

gördükləri yaxşı işləriniz vasitəsilə ziyarət günü Allahı izzətləndirsinlər. 1 Peter 2:9–12.

Հիմա, ուրեմն, եթե ճշմարտապես հնազանդվեք իմ ձայնին և պահեք իմ ուխտը, դուք ինձ համար առանձնահատուկ զանձ պիտի լինեք բոլոր ժողովուրդներից վեր, որովհետև ողջ երկիրը իմն է. Եվ դուք ինձ համար պիտի լինեք քահանաների թագավորություն և սուրբ ազգ: Սրանք են այն խոսքերը, որ պիտի ասես Իսրայելի որդիներին: Ելք 19:5, 6.

«Абаршээзар атыхэтэантэй амшкээ рзы, Анцэа Иҫырцшыра Ицкаракэа ирыкэныкэо Иуаажэлар рыманы ҫыц иныкэыргэгэахоит. “Уа амш аены сара урт рзы айкэшахатра кастоит адэкэа рыстэкэа, ажэоан апсаатэкэа, адгбыл итыцуакэа рыманы; са с’еа к’ацса, асаса, айбашьраггы адгбыл акынтэй испыхуеит, насггы урт шэартадарала ицартэ икастоит. Убри адаггы, ссызаоыс укастоит назаза; аиаша, азбара, абзиабара-зхаштра, агэыхалалра рыла ссызаоыс укастоит. Агэрахатпаралаггы ссызаоыс укастоит; ураггы Игова уидыруеит.”

“‘Us qharipeqenmi, siñor Diospa nisqanman hina, uyarisqaqmi; hanaq pachatam uyarisaq, paykunataq kay pachata uyaringaku; kay pachataq trigota, vinota, aceitetaq uyaringa; chaykunataq Jezreelta uyaringaku. Paytataq kay pachapi ñuqapaq tarpusaq; mana khuyapayakusqa kasqantataq khuyapayasaq; mana ñuqapa llaqtaykuna kasqankumanmi nisqaq, Qankunaqa ñuqapa llaqtaykuna kankichik; paykunañataq ninqaku, Qamqa ñuqapa Diosniymi kanki.’ Oseas 2:14–23.”

«“In that day,... the remnant of Israel, and such as are escaped of the house of Jacob,... shall stay upon the Lord, the Holy One of Israel, in truth.” Isaiah 10:20. Nga “every nation, and kindred, and tongue, and people” do të ketë nga ata që me gëzim do t’i përgjigjen mesazhit: “Fear God, and give glory to him; for the hour of his judgment is come.” Ata do të kthehen nga çdo idhull që i lidh me këtë tokë dhe do të “worship him at that made heaven, and earth, and the sea, and the fountains of waters.” Ata do të çlirohen nga çdo ngatërresë dhe do të qëndrojnë përpara botës si monumente të mëshirës së Perëndisë. Të bindur ndaj çdo kërkesë hyjnore, ata do të njihen nga engjëjt dhe nga njerëzit si ata që “keep the commandments of God, and the faith of Jesus.” Revelation 14:6–7, 12.»

“‘Ñanaca jutaniwa, Tatitux siwa, yapuchirix apthapiriruw katxaruñapa, uqhamaraki uvas takirix jath irpiriruw katxaruñapa; qullunakasti muxsa vinompiw phuqhintani, taqi jisk’a qullunakasti umt’asipxarakiniwa. Ucatsti nayax wasitatwa Israel markajjan preso apapxatawinakapat irptanëjja, ucat jupanakax t’unjat markanak lurapxani, ucanakansti jakapxarakiniwa; uvas yapunak yapuchapxani, vinopsa umapxarakiniwa; jardinanaksa lurapxani, ucan achupsa manq’apxarakiniwa. Nayasti uraqinapak patxaruw jupanakar sayt’ayä, ucat jupanakax churkta uka uraqipatxa janiw wasitat apsutäxapxaniti, Tatitu Diosamaw siwa. Amós 9:13–15.’” Review and Herald, 26 de febrero de 1914.

Белгілі болғандай, жүз қырық төрт мыңның соңғы тандалған ұрпағына мөр басылған сәттен бастап, басқа ұлттар үшін олардың назар аударылу күні барысында жүз қырық төрт мыңның өмір салтының (мінез-құлқының) ықпалына түсе алатын өзге ұлт адамдары әлі де бар.

«የሰው ንድፈና የሰው ብርታት የእግዚአብሔርን ቤተ ክርስቲያን አልመሠረቱአትም፤ እንዲሁም ሊያጠፉአት አይችሉም። ቤተ ክርስቲያን በሰው ብርታት ዐለት ላይ ሳይሆን፣ በዘላለማት ዓለት በሆነው

በክርስቶስ ኢየሱስ ላይ ተመሠረተች፤ “የገሃነምም ደጆች አይችሉትም፡፡” ማቴዎስ 16፡18፡፡
 የእግዚአብሔር መገኘት ለሥራው ጽናትን ይሰጣል፡፡ “በመሳፍንትም አትታመኑ፤ በሰው ልጅም
 አትታመኑ” የሚለው ቃል ወደ እኛ ይመጣል፡፡ መዝሙር 146፡3፡፡ “ኃይለችሁ በዝምታና በመታመን
 ይሆናል፡፡” ኢሳይያስ 30፡15፡፡ በዘላለማዊ የጽድቅ መርሆች ላይ የተመሠረተው የእግዚአብሔር ክቡር ሥራ
 ፈጽሞ ወደ ከንቱ አይመጣም፡፡ ከኃይል ወደ ኃይል ይቀጥላል፤ “በሠራዊት ጌታ ዘንድ፡- በመንፈሴ እንጂ
 በኃይል ወይም በብርታት አይደለም” ተብሎ እንደ ተባለው፡፡ ዘካርያስ 4፡6፡፡»

“‘Hausega Zerubbabel ninga pehtsi jani; ’hausega jana pehtsi ’sa xihna’ ” ne promise ’man
 literally fulfilled va. Verse 9. “Judíos ’ga elders builded, ne Haggai ne prophet, ne Zechariah
 Iddo ’ga son prophesying through prospered va. Ne ’ga jana builded, ne finished va, God of
 Israel ’ga commandment according to, ne Cyrus, ne Darius, ne Artaxerxes Persia ’ga king ’ga
 commandment according to. Ne ’man house Adar month ’ga third day [’twelfth month], Darius
 king ’ga reign sixth year ’man finished va.” Ezra 6:14, 15.” Prophets and Kings, 595, 596.

Llaunaqta kimsa chunka kimsayocmanta pichqayoqkama qillqasqakuna rikuchinku profetik
 pacha-kunata, chaykunaqa apamunku sábado waqaychaqkunapa gracia pacha tukukuyninta
 domingo kamachiypi. Hinallataq, chaykunaqa rikuchinku Daniel chunka iskayniyuq, chunka kaq
 versículopi kinsa puriykunamanta kimsakaqta. Chay chunka kaq versículoqa “pichasqa kay”
 nisqami; chunka hukniyuqwan chunka iskayniyuq versículokunaqa “yuraqyachisqa kay”ta
 rikuchinku; llaunaqta chunka kimsayocmanta pichqayoqkamaqa chay prueba finalta rikuchinku,
 maypichus sábado waqaychaq vírgenkunaqa “pruebasqa” kanku.

Ka aar liw teer bi nekk ci téereb Daniyeel dañu koy wone ci peeñug dextr Ulaï ci ay saar ñent ak
 juróom-ñaar ba juróom-ñett, te ka aar biti bi dañu koy wone ci peeñug dextr Hiddekel ci ay saar
 fukk ak benn ba fukk ak ñaar. Saar fukk ak ñaar mooy njéxitalug ñaar ñaari peeñ ñi, di tegtal yoonu
 bi Kirist di ci yékkati tey setal ñetti fukk ak ñeent junni. Aaya fukk ba fukk ak juróom-benn dañuy
 tegtal jaar-jaaru nettali bu nëbbu aaya ñeent-fukk bi, tàmbalee ci 1989 ba ag yoonu Dibàlaay bi ci
 aaya ñeent-fukk ak benn ak fukk ak juróom-benn. Aaya yi méngoo ak jaar-jaaru bu nëbbu boobu
 dañuy tegtal matug gu mat sèkk aaya fukk bi ci saar fukk ak ñaar.

Kasebran dagiti adu, ken mapapudawda, ken mapadasanda; ngem dagiti nadangkes
 agaramidda iti kinadangkes: ket awan kadagiti nadangkes ti makaawat; ngem dagiti masirib
 makaawatdanto. Ket manipud iti tiempo a maikkatto ti inaldaw a daton, ken maipasdek ti
 makarpu iti pannakailiday, addanto sangaribo ket dua gasut ket siamapulo nga aldaw. Nagasat
 ti aguray, ket makadanon iti sangaribo ket tallo gasut ket tallopulo ket lima nga aldaw. Daniel
 12:10–12.

Los “sabios” que comprenden los versículos diez al dieciséis, y que han sido sellados tanto
 “intelectualmente” como “espiritualmente”, son aquellos que entienden el mensaje profético
 externo representado en la historia oculta del versículo cuarenta, y que han quedado afirmados
 “intelectualmente” en ese entendimiento antes de la ley dominical. Los “sabios” son aquellos que
 han sido transformados por el mensaje interno representado por Apocalipsis capítulo once y
 versículo once, y que se han establecido en esa experiencia antes de la ley dominical.

“ወይም” ተብለው የተጠሩት እነዚያ ናቸው፤ ከ“መጠበቅ” ጋር የተያያዘውን “በረከት” የተቀበሉ፤ ስለዚህም መቶ አርባ አራት ሺህ እንደ አሥሩ ድንግሎች ፍጹምና የመጨረሻ ፍጻሜ የሚፈጽሙ መሆናቸውን ያመለክታል። ራእይ አሥራ አንድ ቁጥር አሥራ አንድ በ2023 ዓ.ም. ሐምሌ ደረሰ፤ ይህም ዳንኤልና ራእይ በሁለት ምስክሮች የሚያመለክቱትን “የፍጻሜ ዘመን” ምልክት አደረገ፤ በዚህም በ2023 ዓ.ም. ሐምሌ የተፈታው የእውቀት መጨመር የመቶ አርባ አራት ሺህን ማተም ሂደት መለየቱን ያሳያል። አሥራ አንድ ሲደመር አሥራ አንድ ሃያ ሁለት ይሆናል፤ ይህም መለኮትን ከሰብአዊነት ጋር የመቀላቀል ምልክት ነው፤ መቶ አርባ አራት ሺህን የሚያመነጩትን ባለሦስት ደረጃ የመንጻት ሂደት የሚያልፉት ደግሞ በዳንኤል አሥራ ሁለት ቁጥር አሥራ ሁለት ተለይተው ተገልጠዋል፤ ይህም ደግሞ ለPalmoni ሌላ ፊርማ ይሰጣል፤ ምክንያቱም አሥራ ሁለት በአሥራ ሁለት ሲባዛ መቶ አርባ አራት ሺህ ይሆናል።

Asenten yi yebetoea so wo asem a edi ho no mu.